



ပထမ ပုဂ္ဂလိက ဘဏ် လီမိတက် FIRST PRIVATE BANK LIMITED

No. 619 ~ 621, MERCHANT STREET, (Corner of Merchant Street & Bo Soon Pat Street)
PABEDAN TOWNSHIP, YANGON, UNION OF MYANMAR.

TELEPHONE : 095 1 376 451 ~ 452 / 378 268 ~ 269.
095 1 251 748 ~ 749 / 246 786.

FAX : 095 -1- 242 320 / 250 148 / 251 747.
Website : www.firstprivatebank.com.mm

e-mail : fpbho.ygn@gmail.com; hofirst.private@gmail.com
fpbbank@myanmar.com.mm

(၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာရေးရှင်းတမ်းအပေါ် စီမံခန့်ခွဲရေးအဖွဲ့၏ သုံးသပ်ချက်အားထုတ်ပြန်ခြင်း

ပထမပုဂ္ဂလိကဘဏ်လီမိတက်ဒါရိုက်တာအဖွဲ့သည် ၂၀၁၈ခုနှစ်မတ်လ(၃၁)ရက်နေ့ကုန်ဆုံးသော ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက်ဘဏ်၏ ပြင်ပစာရင်းစစ်မှန်ဆေးပြီးသောဘဏ္ဍာရေးရှင်းတမ်းများကို ကြေညာချက်နှင့်အတူ ပူးတွဲ ထုတ်ပြန်အပ်ပါသည်။

ဒါရိုက်တာအဖွဲ့သည် ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းနှင့်ပတ်သက်၍ သုံးသပ်ချက်နှင့် ဆွေးနွေးချက်များကို အောက်ပါအတိုင်း အသိပေးတင်ပြအပ်ပါသည်။

FIRST PRIVATE BANK LIMITED

Statement of Comprehensive Income for the year ended 31 March 2018

	2017-2018	2016-2017	%Change
	MMK	MMK	
Interest income	21,045,280,314	19,827,552,709	6.14
Interest expenses (13,843,099,234)	(12,878,100,910)	7.49	
Net interest income	7,202,181,080	6,949,451,799	3.64
Other income	3,289,897,002	4,075,779,413	-19.28
Total revenue	10,492,078,082	11,025,231,212	-4.84
Operating Expenses			
Personnel expenses	(1,809,312,985)	(1,520,387,251)	19.00
General & administrative expenses	(719,527,968)	(719,132,981)	0.05
Depreciation expenses	(162,150,206)	(152,941,889)	6.02
Total operating expenses	(2,690,991,159)	(2,392,462,121)	12.48
Net profit (Before Tax)	7,801,086,923	8,632,769,091	-9.63

အတိုးရငွေများ

၁။ ပထမပုဂ္ဂလိကဘဏ်၏(၂၀၁၇-၂၀၁၈)ဘဏ္ဍာရေးနှစ်တွင် အတိုးဝင်ငွေစုစုပေါင်း (Total Interest Income) သည် (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်ထက် ၆.၁၄ ရာခိုင်နှုန်းပိုမိုရရှိပါသည်။ (၂၀၁၇-၂၀၁၈)ဘဏ္ဍာရေးနှစ်တွင် အဝင်ငွေများတိုးတက်ခဲ့၍ အတိုးစရိတ်စုစုပေါင်း(Total Interest Expense)မှာ ၇.၄၉ ရာခိုင်နှုန်းပိုမိုတိုးမြှင့်ပေးခဲ့သော်လည်း အသားတင် အတိုးဝင်ငွေ(Net Interest Income)မှာ (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်ထက် ၃.၆၄ ရာခိုင်နှုန်း ပိုမိုတိုးတက်ရရှိခဲ့ပါသည်။

အသုံးစရိတ်

- ၂။ အခြားလုပ်ဆောင်မှုဝင်ငွေများဖြစ်သော(ဝန်ဆောင်ခများ၊ငွေလွှဲလုပ်ငန်းမှဝင်ငွေများ၊ နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်ရေးလုပ်ငန်းများမှဝင်ငွေများ) (Other Operating Income)မှာ ၁၉.၂၈ ရာခိုင်နှုန်းလျော့နည်းခဲ့ပါသည်။ ယင်းသို့ ဖြစ်ခြင်းမှာ (၂၀၁၇-၂၀၁၈)ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ တည်ငြိမ်မှုရှိပြီး မော်တော်ယာဉ်တင်သွင်းခွင့်လိုင်စင်ဥပဒေအပြောင်းအလဲကြောင့် မော်တော်ယာဉ်တင်သွင်းသူလျော့နည်းခြင်းနှင့် သွင်းကုန်/ထုတ်ကုန်လုပ်ငန်းဆောင်ရွက်ခြင်းလျော့နည်းခဲ့၍လည်းကောင်း၊ နိုင်ငံခြားဘဏ်လုပ်ငန်းမှဝင်ငွေမှာ(၅၆.၃၅)ရာခိုင်နှုန်း လျော့နည်းခဲ့ပါသည်။ ၎င်းအပြင် ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်တွင် ငွေလွှဲလုပ်ငန်းမှဝင်ငွေ ၇.၉၃ ရာခိုင်နှုန်း(ကျပ်၂၀.၆၇)သန်းလျော့နည်းခဲ့ပါသည်။ အခြားပုဂ္ဂလိကဘဏ်များမှ ဘဏ်ခွဲများစွာဖွင့်လှစ်၍ အချင်းချင်း ငွေလွှဲလုပ်ငန်းများအပြိုင်အဆိုင် ငွေလွှဲခများလျော့ယူသည့်အတွက် ငွေလွှဲလုပ်ငန်းဝင်ငွေလျော့နည်းခြင်းဖြစ်ပါသည်။
- ၃။ (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းအသုံးစရိတ်(Operating Expenses)တွင် ဝန်ထမ်းရေးရာ စရိတ်များ (Personnel Expense)များကို အထိုက်အလျောက်တိုးပေးရသည့်အပြင် ဘဏ်ခွဲအသစ်(၁)ခု မြစ်ကြီးနားဘဏ်ခွဲ ထပ်မံဖွင့်လှစ်ခဲ့သဖြင့် ဝန်ထမ်းရေးရာစရိတ် (Personnel Expense)မှာ ၁၉.၀၀ ရာခိုင်နှုန်း ပိုမိုကုန်ကျခဲ့ပါသည်။
- ၄။ အခြားအသုံးစရိတ်များ(Other Operating Expenses)အနက် စီမံခန့်ခွဲမှုစရိတ်များ(General & Administrative Expenses)သည် (၂၀၁၇-၂၀၁၈)ဘဏ္ဍာရေးနှစ်တွင် (၂၀၁၆-၂၀၁၇)ဘဏ္ဍာရေးနှစ်ထက် ၀.၀၅ရာခိုင်နှုန်းသာ ပိုမိုကုန်ကျခဲ့ပါသည်။
- ၅။ တန်ဖိုးလျော့စရိတ်များ(Depreciation Expenses) သည်(၂၀၁၇-၂၀၁၈)ဘဏ္ဍာရေးနှစ်တွင် ယခင်နှစ်(၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်ထက် ၆.၀၂ရာခိုင်နှုန်း ပိုမိုကုန်ကျခဲ့ပါသည်။ Core Banking အတွက် Hardware များဝယ်ယူခြင်းနှင့် ဘဏ်ခွဲအသစ်အဆောက်အအုံတန်ဖိုးလျော့ခြင်းတို့ကြောင့်ဖြစ်ပါသည်။

အသားတင်အမြတ်

၆။ အသားတင်အတိုးဝင်ငွေမှာ ၃.၆၄ ရာခိုင်နှုန်းတိုးတက်ခဲ့သော်လည်း အသုံးစရိတ်များမှာ ၁၂.၄၈ ရာခိုင်နှုန်းတိုးတက်လာသည့်အတွက် အသားတင်အမြတ်မှာ ၉.၆၃ ရာခိုင်နှုန်းလျော့နည်းခြင်းဖြစ်ပါသည်။ ခြုံငုံသုံးသပ်လျှင် အသားတင်အတိုးဝင်ငွေများမှာ ၃.၆၄ ရာခိုင်နှုန်းတိုးတက်ခဲ့သော်လည်း အသုံးစရိတ်များမှာ ၁၂.၄၈ ရာခိုင်နှုန်းတိုးတက်လာသည့်အတွက် အသားတင်အမြတ်မှာ ၉.၆၃ ရာခိုင်နှုန်း လျော့နည်းခြင်းဖြစ်ပါသည်။

၇။ အထူးဖော်ပြလိုသည်မှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ အစုရှယ်ယာတစ်စု အပေါ်ဝင်ငွေ(Earning Per Share)မှာ ကျပ် ၂၅၂၄.၅၇ ဖြစ်ပါသည်။ အစုရှယ်ယာတစ်စု၏တန်ဖိုး(Value Per Share)မှာ ကျပ် ၂၃၇၃၁.၀၀ ဖြစ်ပါသည်။ Value Per Share မှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်က ကျပ် ၂၃၂၆၃.၀၀ ရှိသဖြင့် ကျပ် ၄၆၈ တိုးလာသည်ကိုတွေ့ရပါသည်။ အမြတ်ဝေစု(Dividend)ကိုလည်း ၂၀၁၇ ခုနှစ် ကကဲ့သို့ ရှယ်ယာတစ်စုလျှင် ကျပ် ၂၀၀၀ ပေးဝေနိုင်ခဲ့ပါသည်။ အမြတ်ဝေစုကျပ် ၄၉၄၄ သန်းပေးဝေခဲ့ပါသည်။ နိဂုံးချုပ်အားဖြင့် ပထမပုဂ္ဂလိကဘဏ်လုပ်ငန်းများ ပုံမှန်တိုးတက်လျက်ရှိပါသည်။

FIRST PRIVATE BANK LIMITED
Statement of Financial Positions as at 31 March 2018

	2018 MMK	2017 MMK	% Change
Assets			
Cash & cash equivalents	35,637,548,363	37,253,349,330	-4.34
Loans and receivables	175,601,920,105	157,948,112,710	11.18
Prepaid and other receivables	7,216,248,621	5,922,975,963	21.83
Inventories	29,327,388	31,001,670	-5.40
Investments	23,202,300,000	23,202,300,000	0.00
Property and equipment	6,860,651,017	6,597,181,459	3.99
Advanced Tax	1,550,000,000	2,150,180,007	-27.91
Acceptance, Endorsement & Guarantee	905,619,100	637,494,678	42.06
Total Assets	251,003,614,594	233,742,595,817	7.38
 Authorized Capital	 100,000,000,000	 100,000,000,000	
Paid up capital	24,720,530,000	24,720,530,000	0.00
Share Premium	11,845,878,597	11,846,121,597	0.00
Equity			
Statutory reserve	13,506,650,992	11,946,433,608	13.06
2% reserve	3,512,038,402	3,158,962,254	11.18
(general provision for loans & receivables)			
 Contingency reserve	 101,697,990	 251,727,042	 -59.60
Other reserve	8,117,485	388,117,485	-97.91
Reserve for dividend	4,327,576,006	4,559,030,419	-5.08
Retained Earning	643,155,798	701,554,183	-8.32
Total Equity	58,665,645,270	57,572,476,588	1.90

Liabilities

Deposits from customers	185,157,781,563	165,662,598,122	11.77
Other liabilities	3,672,878,766	2,694,089,709	36.33
Payment Order	41,472,510	17,744,447	133.72
Provision for income tax	1,560,217,385	2,158,192,273	-27.71
Loan from banks	1,000,000,000	5,000,000,000	-80.00
Acceptance, Endorsement & Guarantee	905,619,100	637,494,678	42.06
Total liabilities	192,337,969,324	176,170,119,229	9.18
Total Liabilities and Equity	251,003,614,594	233,742,595,817	7.38

(၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်ချုပ် လက်ကျန်ရှင်းတမ်းရှင်းလင်းချက်

Assets


- ၁။ (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်တွင် ငွေသားဘဏ်လက်ကျန်နှင့် အခြားဘဏ်များရှိငွေလက်ကျန် (Cash & cash equivalents) မှာ (၂၀၁၆-၂၀၁၇)ဘဏ္ဍာရေးနှစ်ထက် ၄ ၃၄ ရာခိုင်နှုန်း လျော့နည်းပါသည်။
- ၂။ ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ ဘဏ္ဍာရေးအခြေအနေ (Financial Position) တွင် ဘဏ်မှအမြတ်ငွေပိုမိုရရှိနိုင်ရန်အတွက် ချေးငွေနှင့် စာရင်းပိုထုတ်ချေးငွေ(Loans & Overdrafts)များကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပိုမိုထုတ်ချေးခဲ့ရာ ယခင်နှစ်(၂၀၁၆-၂၀၁၇)ဘဏ္ဍာရေးနှစ်ထက် ၁၁ ၁၈ ရာခိုင်နှုန်းတိုး၍ ထုတ်ချေးခဲ့ပါသည်။
- ၃။ ပထမပုဂ္ဂလိကဘဏ်ကို နိုင်ငံတကာအဆင့်မီ ခေတ်မှီဘဏ်လုပ်ငန်းဆောင်ရွက်နိုင်ရန် ဗြိတိန်နိုင်ငံ၏ Misys နည်းပညာကုမ္ပဏီမှ Core Banking Software ကို စာချုပ်ချုပ်ဆိုဝယ်ယူခဲ့ရာ Core Banking Software အတွက် ကြိုတင်ပေးငွေများ(Prepaid & Other Receivables)တွင်အသုံးစရိတ်အဖြစ်ကျခံထားသဖြင့်(၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်ထက် ၂၁ ၈၃ ရာခိုင်နှုန်း ပိုများခြင်းဖြစ်ပါသည်။
- ၄။ Property and equipment တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်က ဘဏ်ခွဲအသစ်အဆောက်အအုံဖြစ်သော မြစ်ကြီးနားဘဏ်ခွဲအဆောက်အအုံဝယ်ယူထားသည့်တန်ဖိုးများနှင့် ဘဏ်ခွဲဖွင့်လှစ်နိုင်ရန် ဘဏ်လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူခဲ့ခြင်းကြောင့် ၃ ၉၉ ရာခိုင်နှုန်းပိုခဲ့ပါသည်။
- ၅။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၏ (Advanced tax) တွင် ၂၇ ၉၁ ရာခိုင်နှုန်း လျော့နည်းခြင်းမှာ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်တွင် Income tax ကို အမြတ်(ဝင်ငွေ)၏ ၂၅ ရာခိုင်နှုန်းထမ်းဆောင်ရသော်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၂၀ ရာခိုင်နှုန်းသာ ထမ်းဆောင်ရ၍ဖြစ်ပါသည်။ ၂၀၁၇ခုနှစ် ပြည်ထောင်စု အခွန်အကောက် ဥပဒေအရ YSX တွင် Listed ကုမ္ပဏီဖြစ်သဖြင့် အခွန် ၅% လျော့ပေးခွင့်ရပါသည်။
- ၆။ Total Asset တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၌ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ထက် ၇ ၃၈ ရာခိုင်နှုန်း ပိုမိုခဲ့ပါသည်။

Equity

- ၁။ သီးသန့်ငွေများနှင့် ချန်ထားအမြတ်များ (Reserves and Retained Earning) ခေါင်းစဉ်အောက်ရှိ အခြားလျာထားငွေ(Other Reserves) မှာ (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်ထက် ၉၇.၉၁ ရာခိုင်နှုန်း လျော့နည်းခဲ့ပါသည်။ ယင်းသို့ လျော့နည်းခြင်းမှာ(၂၀၁၆-၂၀၁၇)ဘဏ္ဍာရေးနှစ်အတွက် ဘဏ်အစုရှယ်ယာများကို ရှယ်ယာတစ်စုလျှင် ကျပ်၂၀၀ခွဲပေးနိုင်ရန် အမြတ်ဝေစုခွဲဝေပေးရာတွင် ကျပ်၃၈၅.၀၇သန်း ကိုဖြည့်စွက်ခွဲဝေပေးခြင်းကြောင့်ဖြစ်ပါသည်။
- ၂။ အရေးပေါ်ကိစ္စများအတွက်သီးသန့်ရန်ပုံငွေ(Contingency Reserves) မှာ (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်ထက် ၅၉.၆၀ ရာခိုင်နှုန်း လျော့နည်းခဲ့ပါသည်။ ယင်းသို့ လျော့နည်းခြင်းမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်ချုပ်တွင် ကျပ် ၁၀၀.၀၀သန်း ကို Retained Earning သို့စာရင်းပြောင်းထည့်သွင်းခဲ့ခြင်းတို့ကြောင့်ဖြစ်ပါသည်။
- ၃။ (Total Equity) စုစုပေါင်းရင်းနှီးငွေနှင့် ရန်ပုံငွေများစာရင်းတွင် ယခင် ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်ထက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၁၉၀ ရာခိုင်နှုန်းတိုးခဲ့ပါသည်။

Liabilities

- ၁။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်ထက် ဘဏ်အပ်ငွေများမှာ ၁၁.၇၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။
- ၂။ Other Liabilities ၂၀၁၇-၂၀၁၈ တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ထက် စာရင်းသေအပ်ငွေ(Fixed Deposit) အပ်နှံသည့်ပမာဏပိုများသည့်အတွက် ပေးရန်ရှိအတိုးများအပါအဝင် ၃၆.၃၃ ရာခိုင်နှုန်းပိုမိုခဲ့ပါသည်။
- ၃။ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ထက် ငွေပေးအမိန့်(Payment Order)များ ပိုမိုရောင်းချရသဖြင့် ၁၃၃.၇၂ ရာခိုင်နှုန်းပိုမိုရခဲ့ခြင်းဖြစ်ပါသည်။
- ၄။ Acceptance/Endorsement & Guarantee တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ထက် ၄၂.၀၆ ရာခိုင်နှုန်း ပိုမိုလာခြင်းမှာ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ် တွင် Bank Guarantee ဆောင်ရွက်သူများလာခြင်းကြောင့်ဖြစ်ပါသည်။
- ၅။ စုစုပေါင်းရင်းနှီးငွေ၊ ရန်ပုံငွေနှင့် ပေးရန်တာဝန်များ(Total Liabilities and Equity)တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်ထက် ၇.၃၈ ရာခိုင်နှုန်းပိုပါသည်။


(မြင့်ဇော်)
အမှုဆောင်အရာရှိချုပ်